

ဓမ္မခန္ဓာ (၂၉) “ပင့်ကူ” (အလ် အန်ကာဘု-တ်)
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၈၅။ သုတ်ဒေသနာ- ၆၉ ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -၁၁-

၁။ ☆ ၂၁	الم ﴿
	အလက်ဖါ၊ လမ်၊ မင်၊* *
၂။	<p style="text-align: center;">أَحْسِبَ النَّاسُ أَنْ يُتْرَكُوا أَنْ يَقُولُوا آمَنَّا وَهُمْ لَا يُفْتَنُونَ ﴿</p> <p>လူသားတို့သည် “ကျွန်ုပ်တို့သည် ယုံကြည်ပါ၏။” ဟု ဆိုယုံမျှဖြင့် သူတို့အား ကြပ်တည်းစွာစုံစမ်းခြင်း မရှိဘဲ ချန်လှပ်ပေးထားမည်ဟု ထင်မှတ်ကြသလော။</p>
၃။	<p style="text-align: center;">وَلَقَدْ فَتَنَّا الَّذِينَ مِنْ قَبْلِهِمْ فَلَيَعْلَمَنَّ اللَّهُ الَّذِينَ صَدَقُوا وَلَيَعْلَمَنَّ الْكَاذِبِينَ ﴿</p> <p>၎င်းတို့မတိုင်မှီမှ သူများကိုလည်း ကြပ်တည်းစွာစုံစမ်းခဲ့ပြီ။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် ဖြောင့်မှန်သော သူများကို သိစေတော်မူ၏။ ငြင်းဆန်သော သူများကို သိစေတော်မူ၏။</p>
၄။	<p style="text-align: center;">أَمْ حَسِبَ الَّذِينَ يَعْمَلُونَ السَّيِّئَاتِ أَنْ يَسْبِقُونَا سَاءَ مَا يَحْكُمُونَ ﴿</p> <p>အကုသိုလ်အား ကျင့်ကြံသော သူများသည် ငါထံမှ လွတ်မြောက်နိုင်မည်ဟု ထင်နေကြသလော။ သူတို့၏ အဆုံးအဖြတ်သည် အဆိုးသာလျှင် ဖြစ်၏။</p>
၅။	<p style="text-align: center;">مَنْ كَانَ يَرْجُوا لِقَاءَ اللَّهِ فَإِنَّ أَجَلَ اللَّهِ لَآتٍ وَهُوَ السَّمِيعُ الْعَلِيمُ ﴿</p> <p>ပရမတ်ဘုရားရှင်အား မျက်ဝါးထင်ထင် ဖူးမျှော်လိုသူများ ရှိ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သတ်မှတ်ကာလအား ပေးရောက်လာနေ၏။ အရှင်သည် ကြားနေသောအရှင်၊ သိနေသော အရှင် ဖြစ်တော်မူ၏။</p>
၆။	<p style="text-align: center;">وَمَنْ جَاهَدَ فَإِنَّمَا يُجَاهِدُ لِنَفْسِهِ إِنَّ اللَّهَ لَغَنِيٌّ عَنِ الْعَالَمِينَ ﴿</p> <p>ရုန်းကန်လှုပ်ရှားသောသူ၊ ထိုသူသည် သူ့ဉာဏ်စရိုက်အတွက် ရုန်းကန်လှုပ်ရှားခြင်း ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကုန်လုံပြည့်စုံ၏။ လောကခပ်သိမ်းအား မမှီခိုချေ။</p>
၇။	<p style="text-align: center;">وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَنَجْزِيَنَّهُمْ أَحْسَنَ الَّذِي كَانُوا يَعْمَلُونَ ﴿</p> <p>ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသောသူ၊ ထိုသူများ၏ အကုသိုလ်များကို ဖုံးကွယ်ပလပ်ပေး၍ သူတို့ကျင့်ကြံခဲ့ခြင်းများအတွက် ကောင်းမွန်ခြင်းကို အစားပေးတော်မူ၏။</p>
၈။	<p style="text-align: center;">وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حُسْنًا وَإِنْ جَاهَدَاكَ لِتُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ ﴿</p> <p>ငါသည် လူသားတို့အား မွေးသမိဘနှစ်ပါးအပေါ် ကောင်းမွန်ရမည်ဟု မိန့်မြွက်တော်မူ၏။ သို့သော် သူတို့က သင်ကိုယ်တိုင် တပ်အပ်မသိသော အရာကို ငါအရှင်နှင့် ရောပြွန်းကိုးကွယ်စေရန် တွန်းအားပေးသော်၊ သူတို့အား မနာခံကြလင့်၊ သင်တို့သည် ငါ့ထံသို့သာ ပြန်ခဲ့ရမည်သာတည်း။ ထိုအခါ သင်တို့ ကျင့်ကြံခဲ့သမျှကို ဆင့်ပြန်ခြင်း ခံရလတ္တံ့။</p>

၉။	<p>وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُدْخِلَنَّهُمْ فِي الصَّالِحِينَ ﴿٩﴾</p> <p>ယုံကြည်၍ ပြုပြင်ခြင်းကို ကျင့်ကြံသောသူ၊ သူတို့အား ငါအရှင်က ပြောင်းလဲရေးဝါဒီ၏ အထဲသို့ ဝင်စေတော်မူလတ္တံ့။</p>
၁၀။	<p>وَمِنَ النَّاسِ مَن يَقُولُ آمَنَّا بِاللَّهِ فَإِذَا أُوذِيَ فِي اللَّهِ جَعَلَ فِتْنَةَ النَّاسِ كَعَذَابِ اللَّهِ وَلَئِن جَاء نَصْرٌ مِّن رَّبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمْ أَوْلَىٰ ۗ أَلَيْسَ اللَّهُ بِأَعْلَمَ بِمَا فِي صُدُورِ الْعَالَمِينَ ﴿١٠﴾</p> <p>လူသားတို့အနက် “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အား ယုံကြည်ပါ၏။”ဟု ဆိုသူများ ရှိ၏။ သို့သော် ပရမတ်ဘုရားရှင် အတွက် သူ့အား အနစ်နာခံစေလျှင် လူသားတို့ကြောင့် ကြပ်တည်းထိခိုက်ခြင်းကို ပရမတ်ဘုရားရှင်က ပေးသော ဝင့်ကြေးဟု ခံယူ၏။ သို့သော် ကံကြမ္မာရှင်၏ ထံမှ ကူညီစောင့်မမှု ရောက်လာလျှင် “ကျွန်ုပ်တို့သည် သင်တို့နှင့် အတူတကွပင် ဖြစ်ခဲ့၏။”ဟု ဆိုကြ၏။ ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်း၏ အစွယ်ကို သိနေတော်မူသည် မဟုတ်လော။</p>
၁၁။	<p>وَلَيَعْلَمَنَّ اللَّهُ الَّذِينَ آمَنُوا وَلَيَعْلَمَنَّ الْمُنَافِقِينَ ﴿١١﴾</p> <p>ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူများကို သိနေတော်မူ၏။ သီလကြောင်များကိုလည်း သိနေတော်မူ၏။</p>
၁၂။	<p>وَقَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا اتَّبِعُوا سَبِيلَنَا وَلْنَحْمِلْ خَطَايَاكُمْ وَمَا هُمْ بِحَامِلِينَ مِنْ خَطَايَاهُمْ مِنْ شَيْءٍ ۗ إِنَّهُمْ لَكَاذِبُونَ ﴿١٢﴾</p> <p>ဖိုးကွယ်သော သူများက ယုံကြည်သော သူများကို “ကျွန်ုပ်တို့၏ လမ်းစဉ်အား လိုက်နာကြလော့၊ သင်တို့၏ မှားပြစ်များကို ထမ်းရွက်ပေးမည်။”ဟု ဆိုကြ၏။ သူတို့သည် သူတို့၏ မှားပြစ်များကိုပင် ထမ်းရွက်နိုင်ကြသည် မဟုတ်ချေ။ သူတို့သည် ငြင်းဆန်သူများသာ ဖြစ်ကြကုန်၏။</p>
၁၃။	<p>وَلَيَحْمِلُنَّ أَثْقَالَهُمْ وَأَثْقَالًا مَّعَ أَثْقَالِهِمْ وَلَيَسْأَلُنَّ يَوْمَ الْقِيَامَةِ عَمَّا كَانُوا يَفْتَرُونَ ﴿١٣﴾</p> <p>သူတို့သည် သူတို့၏ ဝန်ထုပ်များ၊ သူတို့၏ ဝန်ထုပ်နှင့်အတူ အခြားဝန်ထုပ်များကို ထမ်းရွက်ရလိမ့်မည်။ သူတို့၏ လိမ်ညာဖန်တီးမှုများအတွက် မြဲမြံတည်တံ့ရမည့် နေ့ကာလ၌ မေးမြန်းခြင်းကို ခံကြရမည်ပင်။</p>
၁၄။	<p>وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا فَأَخَذَهُمُ الطُّوفَانُ وَهُمْ ظَالِمُونَ ﴿١٤﴾</p> <p>ငါသည် နူးဟ်ကို သူ့လူမျိုးများထံသို့ မုချ စေစား၍၊ သူတို့ထဲ၌ နှစ်တစ်ထောင်တွင် ငါးဆယ်မှအပ နေနေစေခဲ့၏။^{၁၀၉} ထို့နောက် သူတို့အား ရေကြီးလွှမ်းမိုးစေ၏။ သူတို့သည် အမိုက်ကောင်များပင် ဖြစ်ကြ၏။</p>
၁၅။	<p>فَأَنجَيْنَاهُ وَأَصْحَابَ السَّفِينَةِ وَجَعَلْنَاهَا آيَةً لِّلْعَالَمِينَ ﴿١٥﴾</p> <p>သူနှင့် ရေယာဉ်ပေါ်ရှိ အဖော်များကို ငါအရှင် ကယ်နှုတ်၍၊ လောကခပ်သိမ်းအတွက် နိမိတ်လက္ခဏာ အဖြစ် စီမံပေး၏။</p>
၁၆။	<p>وَإِبْرَاهِيمَ إِذْ قَالَ لِقَوْمِهِ اعْبُدُوا اللَّهَ وَاتَّقُوهُ ذَلِكُمْ خَيْرٌ لَّكُمْ إِن كُنْتُمْ تَعْلَمُونَ ﴿١٦﴾</p>

(၈၀၉) နူးဟ်သည် သူတို့ကြား၌ နှစ်တစ်ထောင်တွင် ငါးဆယ်လျှော့ (၉၅၀) နေနေခဲ့သည် ဆိုခြင်းမှာ နူးဟ်၏ ကိုယ်ခန္ဓာသက်တမ်းကို ဆိုလိုခြင်း မဟုတ်ပေ။ ဤနေရာတွင် သုံးသော် **نُبِيٍّ** လစီဆ ဆိုသည်မှာ ဆိုင်းငံ့နေသော သဘောကိုသာ ဆောင်ပေးသည်။ ကျမ်းတော်၏ ၁၀:၁၆ တွင်လည်း ကိုယ်တော်မူဟမ္မဒ်က သင်တို့နှင့်အတူ တစ်သက်လုံးနေခဲ့ပြီ-ဟု ဆိုထားပေးသည်။ ထိုကျမ်းချက်အရ ကိုယ်တော်မူဟမ္မဒ် ပရိနိဗ္ဗာန် ပြုသွားပြီ ဖြစ်သော်လည်း သင်တို့ဟု ပြောထားသော ကျွန်ုပ်တို့ အစ္စလာမ်မျိုးဆက်များမှာ ယနေ့တိုင်ရှိနေ၍ နောင်လည်း ရှိနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ထိုကျမ်းချက်အရ ကိုယ်တော်မူဟမ္မဒ်သည် ကီယာမတ်နေ့ထိတိုင် သက်တမ်းရှိနေမည် ဖြစ်သည်။ အလားတူပင် ကိုယ်တော်နူးဟ်၏ သာသနာသက်တမ်းမှာ နှစ်ပေါင်း ၉၅၀ ဆိုင်းငံ့ရှည်လျှားခဲ့သည်ဟု ဆိုခြင်းပင် ဖြစ်သည်။ အလားတူပင် ၂၈:၄၅ ၌ မီဒီယံ လူမျိုး- မျိုးဆက်များ၏ သက်တမ်းကိုလည်း ပြောထားပေးသည်။ ကျမ်းတော်ပါ နီယာမ ၃၀:၃၀ တွင် ပရမတ်ဘုရားရှင် (အလ္လာဟ်) သည် အရှင်၏ ဖြစ်တည်ပေးခြင်းဆိုင်ရာများ၌ ပြောင်းလဲခြင်း မရှိ၊ ဟု အတိအကျဆိုထားပေးသည်။ နူးဟ်သည် လူသားဖြစ်၍၊ လူသားသဘာဝ သက်တမ်းများမှအပ အခြား ကျော်လွန်နေထိုင်၍ မရချေ။

အီဗရာဟီးမိက သူ့လူမျိုးအား ပြောသည်မှာ “ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ အရှင်အား စည်းစောင့်ကြလော့၊ ယင်းသည် သင်တို့အတွက် ကောင်းမြတ်လှ၏၊ သင်တို့ သိကြပါလေစ၊-

၁၇။ **إِنَّمَا تَعْبُدُونَ مِنْ دُونِ اللَّهِ أَوْثَانًا وَتَخْلُقُونَ إِفْكًا إِنَّ الَّذِينَ تَعْبُدُونَ مِنْ دُونِ اللَّهِ لَا يَمْلِكُونَ لَكُمْ رِزْقًا فَابْتَغُوا عِنْدَ اللَّهِ الرِّزْقَ وَاعْبُدُوهُ وَاشْكُرُوا لَهُ إِلَيْهِ تُرْجَعُونَ**
 သင်တို့သည် ပရမတ်ဘုရားရှင်အား တုပြိုင်လျက် ရုပ်ပွားဆင်းတုများကိုသာ ကိုးကွယ်ကြကုန်၏၊ လုပ်ဖတ်များကို တီထွင်ကြကုန်၏၊ ပရမတ်ဘုရားရှင်အား တုပြိုင်လျက် သင်တို့၏ ကိုးကွယ်ခံများ ဖြစ်ကုန်သော အရာတို့သည် သင်တို့အတွက် ရိက္ခာထောက်နိုင်သော အစွမ်းအာဏာကို မပိုင်ကြချေ။ သို့ဖြစ်၍ ပရမတ်ဘုရားရှင် ထံတော်မှ ရိက္ခာများကို ရှာမှီးကြလော့၊ အရှင်ကိုသာ ကိုးကွယ်ကြလော့၊ ကျေးဇူးသိတတ်ကြလော့၊ အရှင်ထံသို့သာ လှည့်ပြန်ရမည်သာတည်း။

၁၈။ **وَإِنْ تَكْفُرُوا فَهَذَا كَذِبٌ أُمَمٌ مِّن قَبْلِكُمْ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ**
 သင်တို့ ငြင်းဆန်ကြလျှင်- သင်တို့မတိုင်မှီ အသိုင်းအဝိုင်းများသည်လည်း ငြင်းဆန်ခဲ့ကြပြီ၊ ဉာဏ်စဉ်ဆောင်၏၊ ဝန်တာမှာ ရှင်းလင်းချက်အား ရင့်သန်စေရန်ပင် ဖြစ်၏။

၁၉။ **أَوَلَمْ يَرَوْا كَيْفَ يُبْدِئُ اللَّهُ الْخَلْقَ ثُمَّ يُعِيدُهُ إِنَّ ذَلِكَ عَلَى اللَّهِ يَسِيرٌ**
 ပရမတ်ဘုရားရှင်သည် မည်သို့ စတင် ဖြစ်တည်စေသည်၊ ၎င်းအား ထပ်ပြန်တလဲလဲ ဖြစ်စေသည်ကို မဆင်ခြင်ကြသလော၊ ယင်းသည် ပရမတ်ဘုရားရှင်အတွက် လွယ်ကူလှချေ၏။

၂၀။ **قُلْ سِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ بَدَأَ الْخَلْقَ ثُمَّ اللَّهُ يُنشِئُ النَّشْأَةَ الْآخِرَةَ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ**
 ဟောလော့ “မြေကမ္ဘာသို့ သွားလာလျက်- မည်သို့ စတင် ဖြစ်တည်စေသည်၊ တဖန် ပရမတ်ဘုရားရှင်သည် နောက်ထပ် မည်သို့ ရှင်သန်ကြီးထွားစေကို ကြည့်ရှုကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။

၂၁။ **يُعَذِّبُ ُ مَنْ يَشَاءُ وَيَرْحَمُ مَنْ يَشَاءُ وَإِلَيْهِ تُقْلَبُونَ**
 ☆၂၇၀ စံချိန်အလျောက်☆ ဝင့်ကြွေးသင့်စေ၍၊ စံချိန်အလျောက် အကြင်နာသက်စေ၏၊ အရှင်ထံသို့သာ ပြန်လှည့်ရမည်ပင်။

၂၂။ **وَمَا أَنْتُمْ بِمُعْجِزِينَ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ**
 သင်တို့သည် မြေအတွင်း မိုးများအတွင်း ထိုမှ မလွတ်ကင်းနိုင်ချေ၊ သင်တို့အတွက် ပရမတ်ဘုရားရှင်အား တုပြိုင်၍ ကွပ်ကဲမည့်သူ၊ ကူညီမည့်သူ မရှိချေ။

၂၃။ **وَالَّذِينَ كَفَرُوا بِآيَاتِ اللَّهِ وَلِقَائِهِ أُولَٰئِكَ يَئِسُوا مِنْ رَّحْمَتِي وَأُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ**
 ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများနှင့် အရှင်အား ဖူးတွေ့ရမည်ကို ဖုံးကွယ်သော သူတို့၊ ထိုသူတို့သည် ငါ၏ ကရုဏာအား လက်လျှော့ရလေပြီ၊ ထိုသူတို့အတွက် စူးနစ်သော ဝင့်ကြွေးသည် ရှိနေ၏။”

၂၄။ **فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا اقْتُلُوهُ أَوْ حَرِّقُوهُ فَأَنجَاهُ اللَّهُ مِنَ النَّارِ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ**
 ☆၂၀၆၈၊ ၆၉ သူ့လူမျိုးထံမှ “သူ့အား သတ်ပစ်ကြ သို့မဟုတ် လောင်တိုက်သွင်းကြ”ဟူသော တုန့်ပြန်မှုသာ ရှိ၏။ သို့သော် ပရမတ်ဘုရားရှင်သည် သူ့အား အပူမီးမှ ကယ်တင်ခဲ့၏၊ ဧကန်ပင် ဤ၌ ယုံကြည်သူ လူမျိုးအတွက် နိမိတ်လက္ခဏာ ရပ် ရှိနေ၏။*

၂၅။	<p>وَقَالَ إِنَّمَا اتَّخَذْتُمْ مِّن دُونِ اللَّهِ أَوْثَانًا مَّوَدَّةَ بَيْنِكُمْ فِي الْحَيَاةِ الدُّنْيَا ثُمَّ يَوْمَ الْقِيَامَةِ يَكْفُرُ بَعْضُكُم بِبَعْضٍ وَيَلْعَنُ بَعْضُكُم بَعْضًا وَمَأْوَاكُمُ النَّارُ وَمَا لَكُم مِّن نَّاصِرِينَ ﴿٢٥﴾</p> <p>သူက “သင်တို့သည် ပရမတ်ဘုရားရှင်အား တုပြိုင်လျက် ဆင်းတုရုပ်ပွားများကို အယူထားကြ၏။ သင်တို့ချင်းကြား မိတ်ဖွဲ့မှုသည် ဤလောကီ သက်တမ်းအတွက်သာ ဖြစ်၏။ မြဲမြံတည်တံ့ရမည့် နေ့ကာလ၌ သင်တို့အချင်းချင်း ဖုံးကွယ် ကြလတ္တံ့၊ သင်တို့အချင်းချင်း မေတ္တာမဲ့ကြလတ္တံ့၊ သင်တို့အတွက် ဘုံရိပ်သာမှာ အပူမီးသာလျှင် ဖြစ်၏။ သင်တို့ အတွက် ကူညီမည့်သူ မရှိချေ။”</p>
၂၆။	<p>فَأَمَّن لَّهُ لُوطٌ وَقَالَ إِنِّي مُهَاجِرٌ إِلَىٰ رَبِّي إِنَّهُ هُوَ الْعَزِيزُ الْحَكِيمُ ﴿٢٦﴾</p> <p>လု-တ်သည် သူ့အတွက် ရှိနေ၏။ သူက “ကျွန်ုပ်သည် ကံကြမ္မာရှင်ထံသို့ ခရီးနှင်နေသူ ဖြစ်၏။ အရှင်သည် ဘုန်းတော် အရှင် အဆုံးအဖြတ်ရှင် ဖြစ်တော်မူ၏။” ဟု ဆို၏။</p>
၂၇။	<p>وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ وَجَعَلْنَا فِي ذُرِّيَّتِهِ النُّبُوَّةَ وَالْكِتَابَ وَأَتَيْنَاهُ أَجْرَهُ فِي الدُّنْيَا وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ ﴿٢٧﴾</p> <p>☆ ၂:၁၃၀</p> <p>ငါသည် သူ့အား အိစ္စဟုတ်နှင့် ယာကုတ်ကို* ပေးအပ်၏။ သူ၏ သားစဉ်မြေးဆက်အား သတင်းတော်ဆောင်ဘွဲ့၊ ကျမ်းတော်များကို စီမံပေး၏။ ငါသည် သူ့အား ဤလောက၌ အကျိုးဆုကို ချီးမြှင့်တော်မူ၏။ သူ့အား နောင်ဘဝ၌ ပြုပြင် ပြောင်းလဲသူတို့ အနက်မှ ဖြစ်စေ၏။</p>
၂၈။	<p>وَلُوطًا إِذْ قَالَ لِقَوْمِهِ إِنَّكُمْ لَأنتُمُونَ الْفَاحِشَةُ مَا سَبَقَكُمْ بِهَا مِنْ أَحَدٍ مِّنَ الْعَالَمِينَ ﴿٢٨﴾</p> <p>လု-တ်က သူ့လူမျိုးအား ပြောသည်မှာ “သင်တို့ ရှေ့ လောကဝပ်သိမ်း၌ တစ်စုံတစ်ဦးမကျန် လွတ်ကင်းသော မကြားဝံ့ မနာသာမှုသို့ သင်တို့ လာကြ၏။-”</p>
၂၉။	<p>أَتَيْنَا بَعْدَآبِ اللَّهِ إِنْ كُنْتَ مِنَ الصَّادِقِينَ ﴿٢٩﴾</p> <p>သင်တို့သည် အမျိုးသားချင်း သွားလာကြ၏။ လမ်းမများကို ဖြတ်တောက်ကြ၏။ သင်တို့၏ စုဝေးရာများ၌ ဒုစရိုက်မှု များကို ပေးရောက်ကြ၏။” ဟု ဖြစ်သော်၊ သူ့လူမျိုးထံမှ “သင်သည် ဖြောင့်မှန်သူမှ ဖြစ်လျှင် ပရမတ်ဘုရားရှင်၏ ထံမှ ဝင့်ဒဏ်အား ကျွန်ုပ်တို့ထံသို့ ပေးရောက်စေလော့” ဟုသာ ဖြစ်၏။</p>
၃၀။	<p>قَالَ رَبِّ انصُرْنِي عَلَى الْقَوْمِ الْمُفْسِدِينَ ﴿٣٠﴾</p> <p>ထက် သူက “အို ကံကြမ္မာရှင် တပည့်တော်အား အဖျက်အနှောက် လူမျိုးတို့၏ အသာစီးမှ ဖြစ်စေပါ။” ဟု ဆုတောင်း၏။</p>
၃၁။	<p>وَلَمَّا جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا إِنَّا مُهْلِكُوا أَهْلَ هَذِهِ الْقَرْيَةِ إِنَّ أَهْلَهَا كَانُوا ظَالِمِينَ ﴿٣١﴾</p> <p>အိဗရာဟီးမ၏ ထံသို့ ငါ၏ ဉာဏ်စဉ်ဆောင်များသည် သတင်းကောင်းဖြင့် ရောက်ရှိလာသော်၊ သူတို့က “ကျွန်ုပ်တို့ သည် အဝိဇ္ဇာစီးနေသည့် မြို့ရွာသားတို့၏ ဤမြို့ရွာ ဒေသအား တိမ်ကောပျက်စေရန်ပင် ဖြစ်၏။” ဟု ဆိုကြ၏။</p>
၃၂။	<p>قَالَ إِنَّ فِيهَا لُوطًا قَالُوا نَحْنُ أَعْلَمُ بِمَن فِيهَا لَنُنَجِّيَنَّهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ ﴿٣٢﴾</p> <p>သူက “ထို၌ လု-တ် ရှိနေပါသည်။” ဟု ဆိုသော်၊ သူတို့က “ထို၌ မည်သူမည်ဝါ ရှိသည်ကို ကျွန်ုပ်တို့ သိနေပါသည်။ သူ့ အမျိုးသမီးမှအပ သူနှင့် သူ့ရိုင်းသားများကို ကျွန်ုပ်တို့ ကယ်နှုတ်ပါမည်။ သူမသည် ချန်ထားခံရသူများမှ ဖြစ်၏။” ဟု ဆိုကြ၏။</p>
၃၃။	<p>وَلَمَّا أَن جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالُوا لَا تَخَفْ وَلَا تَحْزَنْ إِنَّا مُنْجُوكَ وَأَهْلَكَ إِلَّا</p>

	<p style="text-align: right;">أَمْرَاتُكَ كَانَتْ مِنَ الْغَابِرِينَ ﴿</p> <p>ငါ၏ ဉာဏ်စဉ်ဆောင်များသည် လူ-တံထံသို့ ရောက်သောအခါ သူ့၌ လက်ရုံးရည် မပြည့်သောကြောင့် သူတို့အတွက် အကုသိုလ်ဖိစီးရ၏။ သူတို့က “မစိုးရိမ်နှင့်၊ စိတ်မပူနှင့်၊ သင်၏ အမျိုးသမီးမှအပ သင်နှင့် သင့်ဝိုင်းသားများကို ကျွန်ုပ်တို့ ကယ်ထုတ်ပါမည်၊ သူမသည်ကား ချန်ထားခဲ့သူတို့၏ အနက်မှ ဖြစ်၏။” ဟု ဆိုကြ၏။^{၈၀၀}</p>
၃၄။	<p style="text-align: right;">إِنَّا مُنْزِلُونَ عَلَىٰ أَهْلِ هَذِهِ الْقَرْيَةِ رِجْزًا مِّنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ ﴿</p> <p>ငါသည် ဤမြို့ရွာသားတို့၏ အပေါ်သို့ သူတို့၏ ယုတ်မာမှုများကြောင့် ကောင်းကင်ယံမှ အစားပေးခြင်း ချမှတ်တော် မူ လတ္တံ့။</p>
၃၅။	<p style="text-align: right;">وَلَقَدْ تَرَكْنَا مِنْهَا آيَةً بَيِّنَةً لِّقَوْمٍ يَعْقِلُونَ ﴿</p> <p>အတွေးအခေါ်ရှိသော လူမျိုးတို့အတွက် ဤ၌ နိမိတ်လက္ခဏာရပ်ကို မုချ ချန်ပေးထားတော်မူ၏။</p>
၃၆။	<p style="text-align: right;">وَالْيَٰ مَدْيَنَ أَخَاهُمْ شُعَيْبًا فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ وَارْجُوا الْيَوْمَ الْآخِرَ وَلَا تَعْنُوا فِي الْأَرْضِ مُفْسِدِينَ ﴿</p> <p>ငါသည် မီဒီယံတို့ထံသို့ သူတို့၏ သားချင်း ရှုအိုက်-တ်ကို စေ၍ “အို ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ နောက်ဘဝ နေ့ကာလကို မျှော်ကိုးကြလော့၊ အဖျက်အနှောက်ပြုလျှက် မြေကမ္ဘာအား မညစ်ညမ်း စေကြလင့်၊” ဟု ဟောစေ၏။</p>
၃၇။	<p style="text-align: right;">فَكَذَّبُوهُ فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ ﴿</p> <p>သူတို့သည် သူ့ကို ငြင်းဆန်ကြ၏။ သို့ဖြင့် သူတို့အား မြေလျှင်ကြီးက သုတ်ငင်လိုက်၏။ နံနက်လင်းသော် သူတို့သည် အိမ်များအတွင်း၌ ရုပ်ကလပ်များသာ ဖြစ်လေတော့၏။</p>
၃၈။	<p style="text-align: right;">وَعَادًا وَثَمُودَ وَقَدْ تَبَيَّنَ لَكُمْ مِّن مَّسَاكِينِهِمْ وَرِزْيَنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَصَدَّهُمْ عَنِ السَّبِيلِ وَكَانُوا مُسْتَبْصِرِينَ ﴿</p> <p>အာဒံနှင့် သမု-တ်များ၊ သူတို့၏ နေအိမ်များအနက် သင်တို့အတွက် ရှင်းလင်းထင်ရှားမှုများ ရှိနေ၏။ မကောင်းဆိုးဝါး သည် သူတို့၏ အကျင့်အကြံများကို တင့်တယ်ဟန်ပြုပေး၏။ သူတို့တွင် မျက်လုံးများ ရှိနေပါလျှက် သူတို့အား လမ်းစဉ် မှန်မှ ဆီးတားခြင်းကို ခံကြ၏။</p>
၃၉။	<p style="text-align: right;">وَقَارُونَ وَفِرْعَوْنَ وَهَامَانَ وَلَقَدْ جَاءَهُمْ مُّوسَىٰ بِالْبَيِّنَاتِ فَاسْتَكْبَرُوا فِي الْأَرْضِ وَمَا كَانُوا سَابِقِينَ ﴿</p> <p>ကာရူးန်၊ ဖာရိုးနှင့် ဟာမံ- သူတို့ထံသို့ မူဆာသည် ရှင်းလင်းချက်များဖြင့် ရောက်ရှိလာ၏။ သို့သော် သူတို့သည် မြေကမ္ဘာ၌ မာနတက်နေကြ၏။ သူတို့သည် လွတ်ကင်းနိုင်သူများ မဟုတ်ချေ။</p>
၄၀။	<p style="text-align: right;">فَكُلًّا أَخَذْنَا بِذُنُوبِهِ فَمِنْهُمْ مَّنْ أَرْسَلْنَا عَلَيْهِ حَاصِبًا وَمِنْهُمْ مَّنْ أَخَذَتْهُ الصَّيْحَةُ وَمِنْهُمْ مَّنْ خَسَفْنَا بِهِ الْأَرْضَ وَمِنْهُمْ مَّنْ أَعْرَفْنَا وَمَا كَانِ اللَّهُ لِيُظْلِمَهُمْ وَلَكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ ﴿</p> <p>ကိုယ်စီကိုယ်ငှ သူ့ဝင့်ကြွေးကြောင့် ငါ သုတ်ငင်တော်မူ၏။ သူတို့မှ လေပြင်းမုန်တိုင်းဒဏ် သင့်ခံရသူလည်း ရှိ၏။ သူတို့မှ အသံလှိုင်းကြီးဖြင့် သုတ်ငင်ခံရသူလည်း ရှိ၏။ သူတို့မှ မြေကမ္ဘာ၏ မျိုခြင်းကို ခံရသူလည်း ရှိ၏။ ရေနစ်ဘေးသင့်ရ သူ လည်း ရှိ၏။ ပရမတ်ဘုရားရှင်သည် သူတို့အား အမိုက်သင့်စေသည် မဟုတ်ချေ။ သူတို့၏ စရိုက်ကိုသာ သူတို့ အဝိဇ္ဇာ စီးစေကြ၏။</p>

(၈၀၀) သူ့၌ လက်ရုံးရည် မပြည့် ဆိုသည်မှာ သူ့ထံသို့ရောက်လာသော ဧည့်သည်တော်များအား ကာကွယ်ပေးရန် လက်ရုံးရည်အင်အား ထောက် ခံသည့် နောက်လိုက်အင်အား မပြည့်ဝ ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

<p>၄၁။</p> <p>၀၀၆ အောက် လီယာ</p>	<p>مَثَلُ الَّذِينَ اتَّخَذُوا مِنْ دُونِ اللَّهِ أَوْلِيَاءَ كَمَثَلِ الْعَنْكَبُوتِ اتَّخَذَتْ بِئْتًا وَإِنَّ أَوْهَنَ الْبُيُوتِ لَبَيْتُ الْعَنْكَبُوتِ لَوْ كَانُوا يَعْلَمُونَ ﴿٥٠٦﴾</p> <p>ပရမတ်ဘုရားရှင်အား တုပြိုင်လျက် ကွပ်ကဲသူ ရှိသည်ဟု အယူထားသော သူ၏ ပမာသည်ကား သူ့အတွက် သူ့အိမ်ကို ဆောက်သော ပင့်ကူ၏ ပမာပင် ဖြစ်၏။ အိမ်အပေါင်းတို့တွင် အပျက်လွယ်ဆုံးမှာ ပင့်ကူအိမ်ပင် ဖြစ်၏။ သူတို့ သိကြပါလေစ။</p>
<p>၄၂။</p>	<p>إِنَّ اللَّهَ يَعْلَمُ مَا يَدْعُونَ مِنْ دُونِهِ مِنْ شَيْءٍ وَهُوَ الْعَزِيزُ الْحَكِيمُ ﴿٥٠٧﴾</p> <p>အရှင်မြတ်အား တုပြိုင်၍ မည်သည့် အရာကို ကိုးကွယ်ကြသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်သည် ကုန်စင်သိနေတော်မူ၏။ အရှင်သည် ဘုန်းတော်ရှင် မွေ့သတ်ရှင် ဖြစ်တော်မူ၏။</p>
<p>၄၃။</p>	<p>وَتِلْكَ الْأَمْثَالُ نَضْرِبُهَا لِلنَّاسِ وَمَا يَعْقِلُهَا إِلَّا الْعَالَمُونَ ﴿٥٠٨﴾</p> <p>ဤဥပမာပုံအား လူသားတို့အတွက် တည်ပေး၏။ သို့သော် လေ့လာသူများမှပင် အတွေးအခေါ်ပေါက်သူ မရှိချေ။</p>
<p>၄၄။</p>	<p>خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ إِنَّ فِي ذَلِكَ لَآيَةً لِّلْمُؤْمِنِينَ ﴿٥٠٩﴾</p> <p>ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာအား မှန်ကန်ညီညွတ်စွာဖြင့် ဖြစ်တည်ပေး၏။ ဤ၌ ယုံကြည်သူများ အတွက် နိမိတ်လက္ခဏာရပ်ရှိနေ၏။</p>
<p>၄၅။</p> <p>☆ ၂၃</p>	<p>اتْلُ مَا أُوحِيَ إِلَيْكَ مِنَ الْكِتَابِ وَأَقِمِ الصَّلَاةَ إِنَّ الصَّلَاةَ تَنْهَى عَنِ الْفَحْشَاءِ وَالْمُنْكَرِ وَلَذِكْرُ اللَّهِ أَكْبَرُ وَاللَّهُ يَعْلَمُ مَا تَصْنَعُونَ ﴿٥١٠﴾</p> <p>သင့်အား ကိန်းဝပ်ချမှတ်ပေးရာ ကျမ်းတော်မှ ရွတ်ဖတ်ပြုလော့၊ စိတ်လေ့ကျင့်မှု မြဲကြလော့၊ စိတ်ဓါတ်လေ့ကျင့်မှုသည်* မကြားဝံ့မနာသာမှုနှင့် ဒုစရိုက်မှုကို ဟန့်တား၏။ ပရမတ်ဘုရားရှင်၏ ကြီးမြတ်မှုကို သတိပေါ်ပေးလော့၊ ပရမတ်ဘုရားရှင်သည် ပြုမူသမျှကို သိနေတော်မူ၏။</p>
<p>၄၆။</p>	<p>وَلَا تُجَادِلُوا أَهْلَ الْكِتَابِ إِلَّا بِالَّتِي هِيَ أَحْسَنُ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ وَقُولُوا آمَنَّا بِالَّذِي أُنزِلَ إِلَيْنَا وَأُنزِلَ إِلَيْنَا وَإِلَهُنَا وَإِلَهُكُمْ وَاحِدٌ وَنَحْنُ لَهُ مُسْلِمُونَ ﴿٥١١﴾</p> <p>ကျမ်းစာဝိုင်းသားများနှင့် ကောင်းမွန်ရည်ငံစွာ ပြောပြခြင်းမှအပ အငြင်းအခုံ မလုပ်နှင့်၊ သူတို့မှ အဝိဇ္ဇာသင့်သော သူများကိုသာ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ချမှတ်ပေးရာ၊ သင်တို့အား ချမှတ်ပေးရာတို့ကို ယုံကြည်၏။ ကျွန်ုပ်တို့၏ ဘုရား သင်တို့၏ ဘုရားသည် တစ်ပါးတည်း ဖြစ်၏။ အရှင်အတွက်သာ ကျွန်ုပ်တို့ ငြိမ်းချမ်းရေးပြုလုပ်၏။” ဟု ဆိုလော့။</p>
<p>၄၇။</p> <p>ကျရ အာနိ</p>	<p>وَكَذَلِكَ أَنْزَلْنَا إِلَيْكَ الْكِتَابَ فَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يُؤْمِنُونَ بِهِ وَمِنْ هَؤُلَاءِ مَنْ يُؤْمِنُ بِهِ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الْكَافِرُونَ ﴿٥١٢﴾</p> <p>ဤသို့၊ ငါသည် သင့်ထံသို့ ကျမ်းတော်ကို ကိန်းဝပ်ချမှတ်ပေး၏။ ငါက ကျမ်းတော်ဖြင့် ချီးမြှင့်ပေး၍၊ ထို၌ ယုံကြည်ကြသော သူတို့၊ ထိုသူတို့သည် ၎င်းကို ယုံကြည်ကြလိမ့်မည်၊ ဖုံးကွယ်သူတို့မှအပ ငါ၏ သုတ်ဒေသနာများကို စောဒကတက်သူ မရှိချေ။</p>

၄၈။ ကုရ် အာန်	<p>وَمَا كُنْتُمْ تَتْلُوا مِنْ قَبْلِهِ مِنْ كِتَابٍ وَلَا تَخُطُّهُ بِيَمِينِكُمْ إِذَا لَأَزْتَابِ الْمُبْتَلُونَ ﴿٤٨﴾</p> <p>ဤမတိုင်မှီ ကျမ်းများကို သင် ဖတ်ဘူးသည် မဟုတ်၊ သင်္ကာမကင်းသူများ သံသယဖြစ်လောက်အောင် သင့် အားသန်မှု ဖြင့် ၎င်းကို ရေးထုတ်ခဲ့သည် မဟုတ်ချေ။^{၈၀၀}</p>
၄၉။	<p>بَلْ هُوَ آيَاتٌ بَيِّنَاتٌ فِي صُدُورِ الَّذِينَ أُوتُوا الْعِلْمَ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الظَّالِمُونَ ﴿٤٩﴾</p> <p>အမှန်မှာ ဉာဏ်ပညာ ချီးမြှင့်ခြင်းခံရသော သူတို့၏ စိတ်မနှောင့်၍ ၎င်းသည် ရှင်းလင်းသော သုတ်ဒေသနာများအဖြစ် ရှိနေ၏။ အဝိဇ္ဇာစီးနေသူတို့မှအပ သုတ်ဒေသနာများကို စောဒကတက်သူ မရှိချေ။</p>
၅၀။	<p>وَقَالُوا لَوْلَا أُنزِلَ عَلَيْهِ آيَاتٌ مِنْ رَبِّهِ قُلْ إِنَّمَا الْآيَاتُ عِنْدَ اللَّهِ وَإِنَّمَا أَنَا نَذِيرٌ مُبِينٌ ﴿٥٠﴾</p> <p>သူတို့က “ကံကြမ္မာရှင်ထံမှ တန်ခိုးနိမိတ်များကို အဘယ်ကြောင့် သူ့အား မချမှတ်ပေးသနည်း၊” ဟု ပြောဆိုကြ၏။ “သုတ်ဒေသနာအပေါင်းသည် ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၏။ ကျွန်ုပ်သည်ကား ရှင်းလင်းစွာ သတိပေးပေးသူသာ ဖြစ်၏။” ဟု ဟောလော့။</p>
၅၁။	<p>أَوَلَمْ يَكْفِهِمْ أَنَّا أَنْزَلْنَا عَلَيْكَ الْكِتَابَ يُتْلَىٰ عَلَيْهِمْ إِنَّ فِي ذَلِكَ لَرَحْمَةً وَذِكْرَىٰ لِقَوْمٍ يُؤْمِنُونَ ﴿٥١﴾</p> <p>သူတို့အား ရွတ်ဖတ်ပြရန် သင့်ထံ၌ ငါအရှင် ကိန်းဝပ်ချမှတ်ပေးသော ဤကျမ်းတော်သည် သူတို့အတွက် လုံလောက်မှု မရှိ သလော၊ ဧကန်ပင် ဤ၌ ကရုဏာဓါတ်ရှိနေ၍၊ ယုံကြည်သူ လူမျိုးအတွက် သတိပေးတရားပင် ဖြစ်၏။</p>
၅၂။	<p>قُلْ كَفَىٰ بِاللَّهِ بَيْنِي وَبَيْنَكُمْ شَهِيدًا يَعْلَمُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَالَّذِينَ آمَنُوا بِالْبَاطِلِ وَكَفَرُوا بِاللَّهِ وَأُولَٰئِكَ هُمُ الْخَاسِرُونَ ﴿٥٢﴾</p> <p>ဟောလော့- ကျွန်ုပ်၏ကြား သင်တို့ကြားတွင် ပရမတ်ဘုရားရှင်သည် သက်သေသက်ကန်အဖြစ် လုံလောက်၏။ အရှင် သည် မိုးများနှင့် မြေကမ္ဘာတွင်း ရှိသမျှကို သိနေတော်မူ၏။ မိစ္ဆာတရား၌ ယုံကြည်လျက် ပရမတ်ဘုရားရှင်၏ ဂုဏ်တော် အား ဖုံးကွယ်သောသူ၊ ထိုသူတို့သည် ဆုံးရှုံးသူများ ဖြစ်ကြ၏။</p>
၅၃။	<p>وَيَسْتَعْجِلُونَكَ بِالْعَذَابِ وَلَوْلَا أَجَلٌ مُسَمًّى لَجَاءَهُمُ الْعَذَابُ وَلَيَأْتِيَنَّهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ ﴿٥٣﴾</p> <p>ဝင့်ကြွေးဒဏ်အား အသင့်ထံမှ အလျင်စလို တောင်းဆိုကြ၏။ ပြဋ္ဌာန်းကာလ မသတ်မှတ်ထားခဲ့လျှင် သူတို့ထံသို့ ဝင့်ကြွေးဒဏ်ပေးရောက်ပြီး ဖြစ်လတ္တံ့၊ သူတို့ သတိမမူမိမီ လျှပ်တပြက် ပေးအပ်ပြီး ဖြစ်လတ္တံ့။</p>
၅၄။	<p>يَسْتَعْجِلُونَكَ بِالْعَذَابِ وَإِنَّ جَهَنَّمَ لَمُحِيطَةٌ بِالْكَافِرِينَ ﴿٥٤﴾</p> <p>ဝင့်ကြွေးဒဏ်အား အသင့်ထံမှ အလျင်စလို တောင်းဆိုကြ၏။ ဝေဒနာသည် ဖုံးကွယ်သူများအား ဝိုင်းရံလျက် ရှိချေပြီ။</p>
၅၅။	<p>يَوْمَ يَغْشَاهُمْ الْعَذَابُ مِنْ فَوْقِهِمْ وَمِنْ تَحْتِ أَرْجُلِهِمْ وَيَقُولُ ذُوقُوا مَا كُنْتُمْ تَعْمَلُونَ ﴿٥٥﴾</p> <p>ဝင့်ကြွေးဒဏ်သည် သူတို့၏ အပေါ်မှ၊ သူတို့၏ ခြေထောက်များ အောက်မှ- ဖုံးလွှမ်းသော နေ့ကာလ၌ “သင်တို့၏ အ ကျင့် အကြံများအတွက် မြည်းစမ်းကြလော့” ဟု ပြောဆိုခံရလတ္တံ့။</p>

(၈၀၀) ဤကုရ်အာန်ကျမ်းတော်သည် ရှေးကျမ်းများမှ အတွေးအခေါ်များကို မှီ၍ အတုခိုးရေးသား ထားခြင်း မဟုတ်ကြောင်းကို ဤသုတ်တော်မှ အတိအကျ ထောက်ပြထားပေသည်။ ကျမ်းတော်က ကိုယ်တော်မူဟုမူဒ်၏ လက်ဖြင့် ရေးခဲ့ခြင်း မဟုတ်သော စကားကို ထောက်၍ အစွလာမ် သာ သနာအား ပုတ်ခတ်လိုသူများက ကျမ်းတော်သည် ကိုယ်တော်မူဟုမူဒ် လွန်ပြီး အူဆိမန်လက်ထက်တွင်မှ စာအုပ်အဖြစ် ရှိလာခဲ့သည်ဟု မအပ် မရာ ပုတ်ခတ်များကိုလည်း ဤသုတ်တော်ကပင် ပယ်ချထားပေသည်။ ကိုယ်တော်ကိုယ်တိုင် ကျမ်းတော်အား မရေးသားသော်လည်း ဤသုတ် တော်အား ကိုယ်တော်မူဟုမူဒ် ရရှိစဉ်တွင်ပင် ရေးမှတ် မှတ်တမ်းတင်နေပြီဖြစ်ကြောင်း ဤသုတ်တော်ပါ စာသားများကို သေချာစွာ ဖတ်ကြည့်လျှင် အဖြေထွက်နေပြီ ဖြစ်ပေသည်။ **بَيْنِكُمْ** ဝိယမီးက ၏ အနက်မှာ ရုပ်ဝတ္ထု ဖြစ်သော သင့်ညာလက်ဟု အနက်ကို မပေးပေ။- (၃၉:၆၇) တွင် ကြည့်ပါ။

၅၆။	<p>يَا عِبَادِيَ الَّذِينَ آمَنُوا إِنَّ أَرْضِي وَاسِعَةٌ فَإِيَّايَ فَاعْبُدُونِ ﴿٥٦﴾</p> <p>အို- ငါအရှင်အား ကိုးကွယ်သော ယုံကြည်သူတို့၊ ငါ၏ နိုင်ငံတော်သည် ကျယ်ဝန်းလှ၏။ သို့ဖြစ်၍ ငါ့ကိုသာလျှင် ကိုးကွယ်ကြလော့။</p>
၅၇။	<p>كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ثُمَّ إِلَيْنَا تُرْجَعُونَ ﴿٥٧﴾</p> <p>ဥဉ်စရိုက်တိုင်း သေခြင်းတရားကို မြည်းစမ်းရမည်သာတည်း။ တဖန် ငါ့ထံသို့ ဦးလှည့်ပြန်ခဲ့ရမည်ပင်။</p>
၅၈။	<p>وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُبَوِّئَنَّهُمْ مِنَ الْجَنَّةِ غُرَفًا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا نِعْمَ أَجْرُ الْعَامِلِينَ ﴿٥٨﴾</p> <p>ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူတို့အား ငါသည် အောက်ခင်း၌ စိမ့်စမ်းရေသွင် စီးဆင်းနေသော သုခဘုံ၌ နေရာထိုင်ခင်း စီစဉ်ပေးလျက် မြင့်သောနေရာ၌ ကာလမဲ့ စံစားစေမည်ပင်။ အကျင့်သမာဓိရှင်များအတွက် ဂုဏ်ရှိသော ဆုလဒ်ပင် ဖြစ်၏။</p>
၅၉။	<p>الَّذِينَ صَبَرُوا وَعَلَى رَبِّهِمْ يَتَوَكَّلُونَ ﴿٥٩﴾</p> <p>သူတို့သည် ခွန့်ပါရမိရှိကြ၏။ ကံကြမ္မာရှင်၏ အပေါ်၌ ယုံပုံကိုးစားကြ၏။</p>
၆၀။	<p>وَكَايْنٍ مِنْ دَابَّةٍ لَا تَحْمِلُ رِزْقَهَا اللَّهُ يَرْزُقُهَا وَإِيَّاكُمْ وَهُوَ السَّمِيعُ الْعَلِيمُ ﴿٦٠﴾</p> <p>ရိက္ခာသိုလှောင် သယ်ပိုး မထားနိုင်သော သက်ရှိသတ္တဝါများ များပြားလေစွ၊ ပရမတ်ဘုရားရှင်သည် ၎င်းတို့အား၊ သင်တို့အား ရိက္ခာထောက်လျက် ရှိ၏။ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။</p>
၆၁။	<p>وَلئن سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضِ وَالشَّمْسِ وَالْقَمَرِ لَيَقُولُنَّ اللَّهُ فَأَنَّى يُؤْفَكُونَ ﴿٦١﴾</p> <p>အသင်က “မိုးများနှင့် မြေအား အဘယ်သူက ဖြစ်တည်စေသနည်း၊ နေနှင့်လအား မည်သူက အသုံးခံ ဖြစ်စေသနည်း၊” ဟု မေးမြန်းခဲ့လျှင်၊ သူတို့က “ပရမတ်ဘုရားရှင် ဖြစ်၏” ဟု ပြောကြလျက် ကျောပေးစွန့်ခွာသွားကြသလော။</p>
၆၂။	<p>اللَّهُ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَهُ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ ﴿٦٢﴾</p> <p>ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များမှ စံချိန်ပြည့်မှီသူအား ရိက္ခာ ကျယ်ဝန်းစေ၏။ ၎င်းအတွက် စည်းကြပ်မတ်တော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား သိနေတော်မူ၏။</p>
၆၃။	<p>وَلئن سَأَلْتَهُمْ مَنْ نَزَّلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ مِنْ بَعْدِ مَوْتِهَا لَيَقُولُنَّ اللَّهُ قُلِ الْحَمْدُ لِلَّهِ بَلْ أَكْثَرُهُمْ لَا يَعْقِلُونَ ﴿٦٣﴾</p> <p>အသင်က “သေပြီးနေသော မြေအား ရှင်သန်စေရန် အဘယ်သူက ကောင်းကင်ယံမှ မိုးရေကို သွန်းရွာစေသနည်း၊” ဟု မေးမြန်းခဲ့လျှင်၊ “ပရမတ်ဘုရားရှင် ဖြစ်၏” ဟု ပြောကြလိမ့်မည်။ “ရည်သန်စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင် အတို့သာ ဖြစ်၏” ဟု ဟောပြောလော့။ အမှန်မှာ သူတို့မှ အများစုသည် အတွေးအခေါ် မရှိကြချေ။</p>
၆၄။	<p>وَمَا هَذِهِ الْحَيَاةُ الدُّنْيَا إِلَّا لَهُوٌّ وَلَعِبٌ وَإِنَّ الدَّارَ الْآخِرَةَ لَهِيَ الْحَيَوَانُ لَوْ كَانُوا يَعْلَمُونَ ﴿٦٤﴾</p> <p>ဤလောကီသက်တမ်းသည် အနှစ်သာရမရှိ၊ စိတ်ဖြေရာသာ ဖြစ်၏။ နောင်ဘဝ ဝိမာန်သာလျှင် ဘဝအမှန် ဖြစ်၏။ သိနိုင်ကြပါလော့။</p>
၆၅။	<p>فَإِذَا رَكِبُوا فِي الْفُلْكِ دَعَا اللَّهُ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ إِذَا هُمْ يُشْرِكُونَ ﴿٦٥﴾</p> <p>ရေယာဉ်များကို စီးသွားသောအခါ ပရမတ်ဘုရားရှင်၌သာ ဆုမွန်တောင်းကြ၏။ အရှင်ကိုသာ သန့်သန့်ထား အားကိုး တကြီးရှိကြ၏။ သို့သော် ကုန်းမြေသို့ ရောက်သည်နှင့် သူတို့သည် ရောပြွန်းကိုးကွယ်ကြတော့၏။</p>

၆၆။	<p style="text-align: center;">لِيَكْفُرُوا بِمَا آتَيْنَاهُمْ وَلِيَتَمَتَّعُوا فَسَوْفَ يَعْلَمُونَ ﴿٦٦﴾</p> <p>ငါအရှင်၏ ချီးမြှင့်ပေးရာများကို ဖုံးကွယ်ရန်၊ ပျော်ပါးမြူးထူးရန် အတွက်သာ ဖြစ်၏။ သူတို့ သိကြရလေလတ္တံ့။</p>
၆၇။	<p style="text-align: center;">أَوَلَمْ يَرَوْا أَنَّا جَعَلْنَا حَرَمًا آمِنًا وَتُتَخَطَّفُ النَّاسُ مِنْ حَوْلِهِمْ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَةِ اللَّهِ يَكْفُرُونَ ﴿٦٧﴾</p> <p>သူတို့ ပတ်ဝန်းကျင်မှ လူသားတို့သည် အန္တရာယ်မျိုးစုံ ရှိနေစဉ်တွင် ငါသည် လုံခြုံရာ ဘေးမဲ့ဌာနတစ်ခု စီမံပေးထားသည်ကို သင်တို့ မဆင်ခြင်ကြလေသလော၊ မိစ္ဆာတရားအား ယုံကြည်နေလျက် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ်နေကြကုန်သလော။</p>
၆၈။	<p style="text-align: center;">وَمَنْ أَظْلَمُ مِمَّنِ افْتَرَى عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِالْحَقِّ لَمَّا جَاءَهُ أَلَيْسَ فِي جَهَنَّمَ مَثْوًى لِّلْكَافِرِينَ ﴿٦٨﴾</p> <p>ပရမတ်ဘုရားရှင်အကြောင်း လိမ်လည် ငြင်းဆန်လျက်၊ သူ့ထံသို့ ရောက်လာသော ပရမတ္ထသစ္စာအား ငြင်းဆန်သူထက် အဘယ်သူက ပို၍ အမိုက်စီးအံ့နည်း၊ ဖုံးကွယ်သူတို့အတွက် နေရာထိုင်ခင်းသည် ငရဲဘုံအတွင်း၌သာ ရှိသည် မဟုတ်လော။</p>
၆၉။	<p style="text-align: center;">وَالَّذِينَ جَاهَدُوا فِينَا لَنَهْدِيَنَّهُمْ سُبُلَنَا وَإِنَّ اللَّهَ لَمَعَ الْمُحْسِنِينَ ﴿٦٩﴾</p> <p>ငါ၏ သာသနာတော်၌ ရုန်းကန်လှုပ်ရှားသော သူတို့၊ ထိုသူတို့အား ငါအရှင်၏ လမ်းစဉ်သို့ လမ်းညွှန်တော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကောင်းမွန်သူများနှင့် အတူ ရှိနေတော်မူ၏။</p>